

0a




0b



1a



1b



2a

သီယန္တရကောရောဂါရောဂါပစ္စည်းသော... ဟောပြောရာတွင်...

2b

လာလောလော... ကော... သီယန္တရကောရောဂါရောဂါပစ္စည်းသော... ဟောပြောရာတွင်...

3a

အထက်အောက်... သီယန္တရကောရောဂါရောဂါပစ္စည်းသော... ဟောပြောရာတွင်...

3b

ပြုလုပ်ရန်... သီယန္တရကောရောဂါရောဂါပစ္စည်းသော... ဟောပြောရာတွင်...

4a

ကြည့်သည့်ပုဒ်များမှာ အထွေထွေအားဖြင့် ကုဏ္ဍဝိသုဒ္ဓိတော်ကြီးထက်တော်ကြီး နှစ်ဖက်တော်ကြီးထက် တော်ကြီးတော်ကြီး... (စာတော်အစဉ်အဆက်အတိုင်း မြောက်ပိုင်းဘက်တွင် စာတော်ကြီးများကို တွေ့ရသည်။)

4b

စာတော်ကြီးများကို ကြည့်ရာတွင် မူရာပေးသည့် စာတော်များကို တွေ့ရသည်။ (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။) (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။)

5a

ထောက်ပံ့မှုများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။ (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။) (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။)

5b

ထောက်ပံ့မှုများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။ (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။) (စာတော်ကြီးများကို ကြည့်ရာတွင် စာတော်ကြီးများကို တွေ့ရသည်။)







12a

Handwritten text on a palm leaf fragment, likely a continuation of a historical or religious document. The script is an ancient form of Burmese.

12b

Handwritten text on a palm leaf fragment, continuing the narrative or list from the previous fragment. The text is densely packed in a single line.

13a

Handwritten text on a palm leaf fragment, showing further details of the document's content. The leaf shows signs of age and wear.

13b

Handwritten text on a palm leaf fragment, concluding the visible portion of the document. The text is well-preserved despite the fragment's size.





16a

...ရယ်၎င်းကော... နောင်၎င်းကော... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော...

16b

ကော... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော...

17a

ကော... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော...

17b

ကော... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော... ပါရာ... ဝိရော... ဆယ်... ကော...

18a

အထွေထွေအားဖြင့် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့၏ အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင်... (Burmese script)

18b

အထွေထွေအားဖြင့် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင်... (Burmese script)

19a

အထွေထွေအားဖြင့် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင်... (Burmese script)

19b

အထွေထွေအားဖြင့် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင် အခြေအနေအထားတို့ကို ဝေဖန်ကြည့်ရှုရာတွင်... (Burmese script)











30a

ကိုသွေးလွယ်ရာအစား... ရွေးချယ်ထားရာ... အစားအထွေထွေ... မြို့အုပ်ချုပ်ရေး...

30b

လွန်ခဲ့သောစက်တင်ဘာလ... ရွေးချယ်ထားရာ... အစားအထွေထွေ... မြို့အုပ်ချုပ်ရေး...

31a

ကော့ကီးမြစ်... ရွေးချယ်ထားရာ... အစားအထွေထွေ... မြို့အုပ်ချုပ်ရေး...

31b

ဝယ်ယူခြင်း... ရွေးချယ်ထားရာ... အစားအထွေထွေ... မြို့အုပ်ချုပ်ရေး...



32a

၎င်းတို့ကလေးတို့၏အားဖြင့်... (ကောင်းစွာ...)

32b

သို့သော်လည်း... (အားဖြင့်...)

33a

ဟုဆိုသော်လည်း... (အားဖြင့်...)

33b

ထိုအခါ... (အားဖြင့်...)





38a

ကျွန်းကျွန်းကောင်းကောင်းပြန်လှည့်စေတော်မူလော့... (ကောင်းပြန်လှည့်စေတော်မူလော့...)

38b

ထိုအခါ... (ထိုအခါ...)

39a

ထိုအခါ... (ထိုအခါ...)

39b

ထိုအခါ... (ထိုအခါ...)



42a

ကလေးတို့သည်... (Palm-leaf manuscript text)

42b

ထေရ်တို့၏... (Palm-leaf manuscript text)

43a

ဤအကျဉ်းချုပ်... (Palm-leaf manuscript text)

43b

ထေရ်တို့သည်... (Palm-leaf manuscript text)



46a

သို့တို့သည် ကြီးကြပ်ရေးအဖွဲ့ဝင်များထံသို့ ပြောဆိုရန် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။

46b

လောကီ လူ့စည်းကမ်းများနှင့် နှိုင်းယှဉ်ချက်ဖြင့် တွေးတောဆင်ခြင်ရာတွင် ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။

47a

အထူးအရေးကြီးသော အဖွဲ့ဝင်များသည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။

47b

အထူးအရေးကြီးသော အဖွဲ့ဝင်များသည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။ ဤအဖွဲ့သည် အထူးအရေးကြီးသည်။





















64a

ဝေပေးသောအခါမှစ၍... (Burmese script on palm leaf 64a)

64b

၁၇၈၀... (Burmese script on palm leaf 64b)

65a

၁၇၈၁... (Burmese script on palm leaf 65a)

65b

၁၇၈၂... (Burmese script on palm leaf 65b)



68a

...ပေသာ ဟောကြားဟောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...ဟောကြားဟောတော်မူသည့်အခါ...  
...ဟောကြားဟောတော်မူသည့်အခါ...  
...ဟောကြားဟောတော်မူသည့်အခါ...

68b

...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...

69a

...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...

69b

...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...  
...သောတော်မူသည့်အခါ...







76a

အရပ်သည်မြို့ပြဒေသများအစောင့်ရှောက်ရေးအတွက်အထူးသောင့်ကျားအဖြစ်လောင်းချပေးခဲ့ကြောင်းကို... (Ancient Burmese text on palm leaf 76a)

76b

သို့သော်လည်း... (Ancient Burmese text on palm leaf 76b)

77a

ထို့အပြင်... (Ancient Burmese text on palm leaf 77a)

77b

ယခုက... (Ancient Burmese text on palm leaf 77b)











86a

ကြေးစုံ၊ တစ်ဝက်တစ်ဝက်... ငွေလေးချောင်း... ငွေလေးချောင်း... (Text on palm leaf 86a)

86b

မိမိတို့အား... ငွေလေးချောင်း... ငွေလေးချောင်း... (Text on palm leaf 86b)

87a

ငွေလေးချောင်း... ငွေလေးချောင်း... ငွေလေးချောင်း... (Text on palm leaf 87a)

87b

ငွေလေးချောင်း... ငွေလေးချောင်း... ငွေလေးချောင်း... (Text on palm leaf 87b)





92a

သက္ကရာဇ်... (Pagan script text on palm leaf 92a)

92b

ကျွန်ုပ်... (Pagan script text on palm leaf 92b)

93a

ထေရ်တော်... (Pagan script text on palm leaf 93a)

93b

သေလပ်... (Pagan script text on palm leaf 93b)











102a

တရားတရားတရား... (Palm leaf inscription 102a)

102b

လောကီလောကီ... (Palm leaf inscription 102b)

103a

လောကီလောကီ... (Palm leaf inscription 103a)

103b

လောကီလောကီ... (Palm leaf inscription 103b)





108a

ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ...

108b

ဥပ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ...

109a

ယဉ်အား... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ...

109b

ဥပ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ... ဝေပကံတို့... ဘဏ္ဍေပညာ...







114a

ကဗျာကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ... ကဗျာကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ... ကဗျာကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ...

114b

သွင်းကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ... သွင်းကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ... သွင်းကဏ္ဍအတွက်... မြေပေါ်ပြည့်စုံ...

115a

လေထဲမှာ... မြေပေါ်ပြည့်စုံ... လေထဲမှာ... မြေပေါ်ပြည့်စုံ... လေထဲမှာ... မြေပေါ်ပြည့်စုံ...

115b

မြေထဲမှာ... မြေပေါ်ပြည့်စုံ... မြေထဲမှာ... မြေပေါ်ပြည့်စုံ... မြေထဲမှာ... မြေပေါ်ပြည့်စုံ...







122a

သက္ကရာဇ်... ကြီးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...

122b

ကြီးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...

123a

အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...

123b

အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...  
အထူးစွာ... နေထိုင်... ကျန်းမာ...

124a

Handwritten Burmese script on a palm leaf manuscript fragment.

124b

Handwritten Burmese script on a palm leaf manuscript fragment.

125a

Handwritten Burmese script on a palm leaf manuscript fragment.

125b

Handwritten Burmese script on a palm leaf manuscript fragment.










132a



အမျိုးသားစာကြည့်တိုက် (နေပြည်တော်)

ပေကက်တလောက်ပုံစံ

၁။	စာခေါင်းစဉ်	စုဠဒေသနာ
၂။	တိုက်ပိုင်အမှတ်	ဗား/ ၁၈၃၃
၃။	စာရေးသူ	-
၄။	ကျမ်းပြီးနှစ်	ကျမ်းပြီးမပါ
၅။	ပေကူးနှစ်	ပေကူးမပါ
၆။	ပေအမျိုးအစား	ကြံဆစ်ပေ
၇။	စာကြောင်းရေ	၈ ကြောင်းရေး
၈။	အင်္ဂါချပ်ရေ	၁၁ အင်္ဂါ (က - ငှ)
၉။	အရွယ်အစား	၄၉ x ၆ စင်တီ
၁၀။	ဘာသာရပ်	မြန်မာ
၁၁။	စာပုံစံ	စကားပြေ
၁၂။	ပညာရပ်	တရားတော်
၁၃။	ယခင်ရှိရာ	ဗားကရာကျောင်းတိုက်
၁၄။	အလှူရှင်	-
၁၅။	တွဲပါပစ္စည်း	သစ်သားကျမ်းဖုံးပါရှိ။
၁၆။	ယခုရှိရာ	အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
၁၇။	စာခေါင်းချီ	“ ဗုဒ္ဓဓမ္မဉ္စ သံဃဉ္စ။ ဝိပုသန္ဓေန...”
၁၈။	မှတ်ချက်	ပါဠိစာပေကောက်နုတ်ချက်များဖြစ်သည်။ (စုံ၊ စူး) ပေ ၂ချပ်ပေါင်းရေးထား။

စုဠဒေသနာ  
ဗား/၁၈၃၃

ဓမ္မဒေသနာ  
(ဟေကူး -၁၁၉၄)  
ဗား/၁၈၃၃

